

G7 က မြန်မာပြည်အပေါ်စိုးရိမ်နေသည့် စာများ ရေးသားထုတ်ပြန်ခြင်း ကို ရပ်တန့်၍ လက်တွေ့ လုပ်ဆောင်မှုများ အကောင်အထည်ဖော်ရန် မြန်မာပြည်သူလူထုမှ တောင်းဆိုခြင်း။



၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့။

အကြောင်းအရာ။ ။ G7 က မြန်မာပြည်အပေါ်စိုးရိမ်နေသည့် စာများ ရေးသားထုတ်ပြန်ခြင်း ကို ရပ်တန့်၍ လက်တွေ့ လုပ်ဆောင်မှုများ အကောင်အထည်ဖော်ရန် မြန်မာပြည်သူလူထုမှ တောင်းဆိုခြင်း။

လေးစားရပါသော G7 အစိုးရများနှင့် နိုင်ငံခြား ရေးဝန်ကြီးများ။

ပထမဦးစွာ ကျွန်ုပ်တို့ အနေဖြင့် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ထားသည့် မြန်မာ အာဏာသိမ်းစစ်အုပ်စု က [ဒီမိုကရေစီ အရေးတက်ကြွလှုပ်ရှားသူ လေးဦးကို ကြိုးပေးသတ်ဖြတ်ခြင်းအပေါ်လူကြီးမင်းတို့၏ ပြင်းထန်စွာ ရှုတ်ချခြင်း](#) ကို နက်ရှိုင်းစွာ အသိ အမှတ် ပြုကြောင်း ဖော်ပြလိုပါသည်။ သို့သော်လည်း ထိုကဲ့သို့ နိုင်ငံ တကာအသိုင်းအဝိုင်း က အာဏာသိမ်းစစ်အုပ်စု၏ ဖိနှိပ်မှု၊ အကြမ်းဖက်မှု နှင့် တိုးပွားလာသော လူသားမဆန်မှုတို့ကို ထုတ်ပြန်ကြေညာချက်များဖြင့် တုန့်ပြန်မှုများသည် ထုံးစံတစ်ခုလို ဖြစ်လာသည်။ စနစ်တကျ ညှဉ်းပန်းနှိပ်စက်ခြင်းများ၊ ပြည်သူလူထုကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းများနှင့် လက်တလော နိုင်ငံရေးအကျဉ်းသားများကို ကြိုးပေး သတ်ဖြတ်ခြင်းများသည် အစိုးရများ၊ ကုလသမဂ္ဂ၊ အာဆီယံ နှင့် G7 အဖွဲ့အစည်းများ၏ ထုတ်ပြန် ကြေညာချက်များ ဖြင့်သာ လမ်းဆုံးသွားသည်။

အာဏာသိမ်း စစ်အုပ်စုမှ မတရားဖြင့် အာဏာရယူရန် ကြိုးပမ်းမှုသည် (၁၈) လ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကလေးငယ်များစွာ အပါအဝင် အပြစ်မဲ့ [ပြည်သူပေါင်း \(၂,၁၀၀\) ကျော် အသတ်ခံထားပြီး ဖြစ်သည်။](#) နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဘေးမှ နေလျက် “လေးနက်စွာ စိုးရိမ်ပူပန်မှုများ” ကို ထုတ်ပြန်နေချိန်တွင် အာဏာသိမ်း စစ်အုပ်စုသည် မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း၊ နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေးဆိုင်ရာ ပြိုကျ ပျက်စီးခြင်းဆီသို့ ရောက်ရှိအောင် ဆက်လက် လုပ်ဆောင် အားထုတ်နေသည်။ အာဏာသိမ်း စစ်အုပ်စုသည် လူကြီးမင်းတို့၏ စိုးရိမ်ပူပန်မှု များကို အရေးတယူ မရှိသည့်အပြင် သတ်ဖြတ်မှုများကိုလည်း ဆက်လက် ကျူးလွန်နေမည်ဖြစ်သည်။

အာဏာသိမ်း စစ်အုပ်စုသည် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ကွပ်မျက်သတ်ဖြတ်ခြင်းသည် အာဆီယံကို အထင်အမြင်သေးခြင်း အပြင် နိုင်ငံတကာ သံခင်းတမန်ခင်းကို လုံးဝမျက်ကွက်ပြုကြောင်း ဖော်ပြခြင်းဖြစ်သည်။

G7 က မြန်မာပြည်အပေါ်စိုးရိမ်နေသည့် စာများ ရေးသားထုတ်ပြန်ခြင်း ကို ရပ်တန့်၍ လက်တွေ့ လုပ်ဆောင်မှုများ အကောင်အထည်ဖော်ရန် မြန်မာပြည်သူလူထုမှ တောင်းဆိုခြင်း။

အာဆီယံ အထူးသံတမန်အနေဖြင့် ၎င်းလုပ်ရပ်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချထားပြီး မလေးရှားနိုင်ငံက ၎င်းလုပ်ရပ်သည် အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို ပျက်ရယ်ပြုခြင်း ဖြစ်သည်ဟု ဖော်ပြထားသည့်အပြင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့်လည်း ယခု [ကောင်းစွာနားလည် သဘောပေါက်နေပြီဖြစ်သည်။](#)

သင်တို့သည် ASEAN ဘုံသဘောတူညီချက် (၅- ရပ်မှာ အလုပ်မဖြစ်သည့် အတုအယောင်မှန်း သိလျက်နှင့် ထိုအရာကို အကာအကွယ်ယူပြီး တာဝန်မဲ့နေကြသည်။ G7၏ ဦးဆောင်မှုဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက လက်တွေ့ သိသာ မြင်သာ သော လုပ်ဆောင်မှုများ မပြုလုပ်လျှင် မြန်မာ နိုင်ငံ၏ အခြေအနေသည် ဆက်လက် ဆိုးရွားလာမည်ဖြစ်ပြီး မြောက်များစွာ သော ဘဝများ ယိုယွင်း ပျက်စီးပြီး အသက်များ ထပ်မံ ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။ သင်တို့၏ တူညီသော စိုးရိမ်နေသည့် စာများသည် ထပ်မံ ကြိုးပေး သတ်ဖြတ်ခြင်းများနှင့် ပိုမိုဆိုးရွားလာသော လူသားချင်း စာနာထောက်ထားမှု အကြပ်အတည်း များကို သင်တို့က စောင့်ကြည့်နေရာ ရောက်လိမ့်မည်။

ကျွန်ုပ်တို့အနေဖြင့် [တော်လှန်ရေး တစ်ရပ်ကို ဆင်နွှဲနေခြင်းဖြစ်သည်ကို](#) လူကြီးမင်းတို့ နားလည်သဘောပေါက်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ယခု တော်လှန်ရေးသည် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ထောက်ထားမှုမရှိသော အာဏာသိမ်း စစ်အုပ်စုနဲ့ ပြန်လည်သင့်မြတ်ရေး နည်းလမ်းရှာဖွေရန် မျှော်လင့်ချက်မရှိပါ။ ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းတို့၏ ကြေငြာ ချက် စာများထက် ပိုမို လိုအပ်ပါသည်။

လူကြီးမင်းတို့အနေဖြင့် အာဏာသိမ်း စစ်အုပ်စုကို အစိုးရအနေဖြင့် လုံးဝ အသိအမှတ် မပြုခြင်းကို သေချာစေရန် လုပ်ဆောင်မှုမျိုးဖြင့် ကျွန်ုပ်တို့ကို ပံ့ပိုးရန် လိုအပ်ပါသည်။ ထိုလုပ်ဆောင်မှုသည် နိုင်ငံရေး အရ စစ်အုပ်စုကို ကျဆုံး စေလိမ့် မည်ဖြစ်သည်။ လူကြီးမင်းတို့အနေဖြင့် အာဏာသိမ်း စစ်အုပ်စုလို့ ဆက်လက် ရည်ညွှန်းပြောဆိုနေခြင်းသည် မလုံလောက် ပါ။ လူကြီးမင်းတို့၏ သံရုံး ဝန်ထမ်းများ နှင့်ထုတ်ခံရနိုင်ခြင်း အန္တရာယ် ရှိပေသော်ငြားလည်း လူကြီးမင်းတို့ နိုင်ငံများမှ စစ်အုပ်စု၏ စစ်သံမှူးများကို ပြစ်ဒဏ်ခတ် နှင့်ထုတ်ခြင်း၊ သံတမန်ရေးရာ အရ ထိတွေ့ဆက်ဆံခြင်းများ မပြုလုပ်ခြင်း၊ ၎င်းတို့ကို အသိအမှတ် မပြုကြောင်း သိသာစွာ ဖော်ပြ လုပ်ဆောင်ခြင်းများ ပြုလုပ်ပါ။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို ကျွန်ုပ်တို့၏ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုပြီး ထိတွေ့ ဆက်ဆံပေးပါ။ ဒဏ်ခတ် ပိတ်ဆို့မှုများအတွက် ၎င်း၏ တောင်းဆိုချက်များကို လေးစားပေးပါ။ ဒီမိုကရေစီ အင်အားစုများ အပါအဝင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ (PDFs)နှင့် လူမျိုးစု (တိုင်းရင်းသား) တော်လှန်ရေး အဖွဲ့အစည်းများ အတွက် ကျွန်ုပ်တို့ကို ကာကွယ် စောင့်ရှောက်ရန် လိုအပ်သော အရင်းအမြစ်များ ရရှိစေခြင်းကို သေချာအောင် ပြုလုပ်ပေးပါ။

ရရှားက ရန်လိုတဲ့ ရှား - ယူကရိန်း ကျူးကျော်စစ်အတွက် ယူကရိန်းအပေါ် သင်တို့၏ ထောက်ပံ့မှုများကို ကျွန်ုပ်တို့ အသိအမှတ်ပြု ကျေးဇူးတင်နေချိန်မှာပဲ အာဏာသိမ်း စစ်အုပ်စုဟာ ပြည်သူလူထုအပေါ်ကို ရန်လိုသော စစ်ပွဲများ ပြုလုပ်ခဲ့ပြီး လူမျိုးတုံး သတ်ဖြတ်မှုနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည်။

G7 က မြန်မာပြည်အပေါ်စိုးရိမ်နေသည့် စာများ ရေးသားထုတ်ပြန်ခြင်း ကို ရပ်တန့်၍ လက်တွေ့ လုပ်ဆောင်မှုများ အကောင်အထည်ဖော်ရန် မြန်မာပြည်သူလူထုမှ တောင်းဆိုခြင်း။

ကာကွယ်ရန် တာဝန်ရှိသည်ဟု ဆိုသော R2P သည်လည်း သေဆုံးပျောက်ကွယ်နေပုံရပါသည်။ ကျွန်ုပ်တို့၏ တော်လှန်ရေး တပ်ဖွဲ့များ သည် ကျွန်ုပ်တို့ကို ကာကွယ်ရန် သင်တို့ ယူကရိန်းထံ ထောက်ပံ့သော အစိတ်အပိုင်း အနည်းငယ်မျှသာ လိုအပ်သည်။

NUG မှတစ်ဆင့် အထက်တွင် ဖော်ပြခဲ့သော အဖွဲ့အစည်းများကို ထောက်ပံ့ရန် သင်တို့တွင် ရှင်းလင်းသော လုပ်ပိုင်ခွင့် ရှိသည်။ ထို့အပြင် ၎င်းတို့ကိုပေးရန် အမေရိကန် တွင် သိမ်းဆည်းထားသည့် မြန်မာနိုင်ငံ၏ ပြည်သူများ ပိုင်ဆိုင်သော အမေရိကန် ဘီလီယံ ရှိနေသည်။

ကျွန်ုပ်တို့အနေဖြင့် မိမိကိုယ်မိမိ ကာကွယ် ခုခံဖို့ရန်အတွက် အကယ်၍ G7 အစိုးရများ အနေဖြင့် ကျွန်ုပ်တို့၏ ရွေးကောက်ခံ အရာရှိများအား ကျွန်ုပ်တို့၏ ကိုယ်ပိုင် ငွေကြေး ရရှိဖို့ ခွင့်မပြုပါက (သို့) လက်နက်ပစ္စည်းများ မထောက်ပံ့ပေးပါက အနည်းဆုံး စစ်တပ်က စစ်ရာဇဝတ်များနှင့် လူသားမျိုးနွယ်စု အပေါ်ကျူးလွန်သည့် ရာဇဝတ်များကို ဆက်လက် မကျူးလွန် နိုင်အောင် အခွန်ဝင်ငွေများ မရရှိစေရန် အသေအချာတားဆီးပေးပါ။ စစ်အုပ်စုသည် G7 အစိုးရများ၏ ဘဏ်များ၌ ငွေကြေး များ ထားသို့ကာ သင်တို့၏ ငွေကြေးများအပေါ် ရပ်တည် ရှင်သန်နေပါသည်။ G7 နိုင်ငံများ၏ ကုမ္ပဏီများ နှင့် မဟာမိတ် များ အားလုံးသည် စစ်အုပ်စုနှင့် စီးပွားရေး ရင်းနှီးမှုများ ဆက်လက် လုပ်ဆောင် နေခြင်း (သို့မဟုတ်) တာဝန်မဲ့စွာ ထွက်ခွာခြင်းများ ပြုလုပ်နေကြသည်။

ပြင်သစ်၏ တိုတယ် ကုမ္ပဏီ က ပိတ်ဆို့အရေးယူမှုများ၏ လွတ်ပေါက်များကိုပင် ရှာဖွေလျှက် စစ်တပ်အား လူဆက်သတ် နိုင်ရန် ရှယ်ယာအကျိုးအမြတ် ငွေကြေး လက်ဆောင် ပေးခဲ့ခြင်း ၊ အီတလီ၏ ကုမ္ပဏီများက မြန်မာ့သစ် ထုတ်လုပ်ရေး လုပ်ငန်းများကို အက်ခတ်ပိတ်ဆို့ထားမှုများကို ချိုးဖောက်ခြင်းဖြင့် မြန်မာ့သစ်များကို ဝယ်ယူနေသည်။ ဂျပန်နိုင်ငံသည် လည်း အာဏာသိမ်း စစ်တပ်ထိန်းချုပ်မှုအောက်က ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေပြီး ဂျပန်၏ ကုမ္ပဏီများသည် ရှည်လျားသော သမိုင်းကြောင်း တစ်လျှောက် စစ်တပ်ပိုင် ကုမ္ပဏီများနှင့် လက်တွဲ လုပ်ဆောင် နေမှုများကို ရပ်တန့်ရ မည့် တာဝန်များ ပျက်ကွက်လျက်ရှိသည်။ အမေရိကန်၏ ချဲဗရွန် ကုမ္ပဏီ သည် အာဏာလု စစ်တပ် အား အစိုးရ တစ်ရပ် အနေဖြင့် သတ်မှတ်ကာ ဆက်လက် ဆက်ဆံနေပြီး ပြည်သူများအား ဗုံးဖြင့် တိုက်ခိုက်ရန် လေယာဉ်ဆီ များကိုပါ ဆက်လက် ရောင်းချနေသည်။

G7 အစိုးရများသည် ယခုထက် ပိုမိုကောင်းသည်များကို ပြုလုပ်ရမည် ဖြစ်သည်။ မြန်မာစစ်တပ်အား ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုများ ချက်ချင်း ပြုလုပ်ခြင်း၊ အခွန်များ၊ သိုမှီးထားသော ငွေကြေးများနှင့် နိုင်ငံတကာ ငွေကြေးများ ရယူသုံးစွဲမှု များကို ချက်ချင်း ပိတ်ပင်ခြင်း နှင့် ကုမ္ပဏီများ အနေဖြင့်လည်း ချမှတ်သော အရေးယူမှုများကို သေချာလိုက်နာစေရန် ပြုလုပ်ရမည် ဖြစ်သည်။

G7 က မြန်မာပြည်အပေါ်စိုးရိမ်နေသည့် စာများ ရေးသားထုတ်ပြန်ခြင်း ကို ရပ်တန့်၍ လက်တွေ့ လုပ်ဆောင်မှုများ အကောင်အထည်ဖော်ရန် မြန်မာပြည်သူလူထုမှ တောင်းဆိုခြင်း။

G-7 အစိုးရများ နဲ့ ဝန်ကြီးများအား ဖော်ပြပါ အချက်များ ဆောင်ရွက်ရန် တိုက်တွန်း တောင်းဆိုသည်။

- ၁) အာဏာသိမ်း စစ်တပ်သည် တရားဝင်မှု မရှိကြောင်း အတိအလင်း တရားဝင် ထုတ်ပြန်ပါ။ စစ်တပ်သည်မြန်မာနိုင်ငံ၏ ကြီးမားသော နေရာ အများအပြားကို ထိန်းချုပ်နိုင်ခြင်း မရှိသကဲ့သို့ ရာဇဝတ်ဂိုဏ်း တစ်ခုသာဖြစ်သည်။ မြန်မာနိုင်ငံ၏ အစိုးရတစ်ရပ် ဖြစ်လာမည့် လုံးဝ မဟုတ်ပါ။ အာဏာသိမ်း စစ်အုပ်စုနှင့် သံသမန် ရေးရာ လမ်းကြောင်းများ လုံးဝ ထိတွေ့ဆက်ဆံမှုမပြုပါနှင့်။ ၎င်း၏ စစ်ဘက်ဆိုင်ရာ အရာရှိများကို ထုတ်ပစ်ကာ စစ်တပ် ကိုယ်စားပြုသူများအား နိုင်ငံတကာ မိတ်ဖက် နိုင်ငံများ တွေ့ဆုံပွဲများအား ဖိတ်ခေါ်ခြင်းများ (သို့) တက်ရောက် စေခြင်းများအား တားမြစ်ပါ။
- ၂) မြန်မာပြည်သူများ လက်ခံထားသော အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အား တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရန်နှင့် NUG၏ နိုင်ငံတကာ တရားရုံးများတွင် စစ်အာဏာရှင်ကို ရာဇဝတ်မှုဆိုင်ရာ ပြစ်မှုများကို တာဝန်ခံနိုင်ရန် ကြိုးပမ်းမှုများကို ထောက်ခံပေးရန်။
- ၃) စစ်အာဏာရှင်အား တွန်းလှန်နေသည့် ဒီမိုကရေစီ အင်အားစုများအား စစ်လက်နက်ပစ္စည်းများနှင့် အခြား ထောက်ပံ့မှုများ ပံ့ပိုးပေးရန်။
- ၄) လက်ရှိ ပိတ်ဆို့ဒဏ်ခတ်မှုများ ကို အမှန်တကယ် အလုပ်ဖြစ်စေပြီး စစ်တပ်ထံ စီးဝင်နေသော အခွန်ငွေများအားလုံး ဖြတ်တောက်ပစ်ပါ။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) နှင့် မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) တို့ ကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ပါ။ ထိုမှသာ စစ်အုပ်စု က မြန်မာပြည်သူများကို သတ်ဖြတ်နေသည့် စစ်ပွဲများအတွက် ငွေကြေး ပြတ်တောက်မည် ဖြစ်သည်။
- ၅) လူသားချင်း စာနာထောက်ထားမှုများအတွက် ပေးသော ငွေကြေးများကို အာဏာသိမ်း စစ်အုပ်စုထံ မရောက်ရှိ အောင် အသေအချာ ပြုလုပ်ပါ။ အရပ်ဘက် အဖွဲ့အစည်းများ၊ NUG နှင့် EROs များမှ တစ်ဆင့်သာ ထောက်ပံ့မှုများကို ပြုလုပ်ရမည် ဖြစ်သည်။
- ၆) အာဏာသိမ်း စစ်တပ် အသုံးပြုနေသော လေယာဉ်ဆီနှင့် လက်နက်တင်သွင်းမှုများ ကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အရေးယူရန် ပျက်ကွက်မှု (သို့) G7 အဖွဲ့ဝင်များ၏ အရေးယူမှုအား အကောင်အထည် မဖော်နိုင်ခြင်း အရေးယူလုပ်ဆောင်ရန် ပျက်ကွက်ခြင်းသည် တိုင်းပြည်များ၏ ၎င်းတို့ ဆန္ဒအလျောက် အရေးယူ ဆောင်ရွက်ခြင်းကို တားဆီးနေခြင်း မဖြစ်သင့်ပေ။ အရေးယူရန် ပျက်ကွက်နေခြင်းသည် စစ်တပ်၏ ကျူးလွန်မှုများနှင့် အလိုတူ အလိုပါ ပုံစံဖြစ်နေပါသည်။

G7 က မြန်မာပြည်အပေါ်စိုးရိမ်နေသည့် စာများ ရေးသားထုတ်ပြန်ခြင်း ကို ရပ်တန့်၍ လက်တွေ့ လုပ်ဆောင်မှုများ အကောင်အထည်ဖော်ရန် မြန်မာပြည်သူလူထုမှ တောင်းဆိုခြင်း။

တရားမျှတမှုနှင့် ပြည်သူများဘက်မှ ရပ်တည်ရန် ယခုပဲ လုပ်ဆောင်ချက်များ အကောင်အထည်ဖော်လိုက်ပါ။

လေးစားစွာဖြင့်

မြန်မာနိုင်ငံမှ ဖိနှိပ်ခံ ပြည်သူများ။

အသေးစိတ်အား စုံစမ်းမေးမြန်းလိုပါက -

သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု (BMC) - bloodmoneycampaign21@gmail.com

လူမျိုးပေါင်းစုံ အထွေထွေသပိတ် ကော်မတီ (GSCN) - gscn2021@gmail.com

စစ်ငြိမ်းပန်း ဖောင်ဒေးရှင်း - sittnyeipannfoundationmyanmar@gmail.com



သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု (BMC) သည် မြန်မာပြည်မှ တက်ကြွလှုပ်ရှားသူများ စုပေါင်းကာ အာဏာသိမ်း စစ်တပ်ထံ ငွေကြေး စီးဆင်းမှုများကို ဖြတ်တောက်ရန် လှုပ်ရှားနေသော အစုအဖွဲ့ဖြစ်သည်။



လူမျိုးပေါင်းစုံ အထွေထွေသပိတ် ကော်မတီ (GSCN) သည် မြန်မာပြည်ရှိ လူမျိုးစု၊ မျိုးနွယ်စုများ၏ စုပေါင်းအသံများကို ကိုယ်စားပြုပြီး စုစည်းသော အသံအဖြစ် ဖွဲ့စည်းခဲ့သည်။ ပုံစံ မတူညီသော အာဏာရှင်စနစ် အားလုံးကို ဖြိုဖျက်ရန် ရည်ရွယ်သည်။



စစ်ငြိမ်းပန်း ဖောင်ဒေးရှင်းသည် ပြည်တွင်း လူမှု အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် အရပ်ဘက် ဆက်ဆံရေး၊ မျိုးဆက်သစ်များ၏ တက်ကြွလှုပ်ရှားမှုများနှင့် နိုင်ငံသား ပညာရေး မှ တစ်ဆင့် ကျန်းမာသော ဒီမိုကရေစီ တည်ဆောင်ခြင်းကို မြှင့်တင်သည်။